

မှတ်သားဖွယ်ရာ အက္ခရာစဉ်အညွှန်း

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
[အ]		အနာဂတ်ဝိဘတ်ဖြင့်	
အကြောင်းတရားများ		ဟောကြားတော်မူခြင်း၏	
ချုပ်ငြိမ်းမည့်အချိန်	၂၀	ဦးတည်ချက်	၈၉
အကြောင်းပြချက်	၇၁	အနုပွါဒနိရောဓ	၁၈
အခက်အခဲများ	၉၆	အနည်းငယ်ရောထွေးတတ်	၁၂၂
အင်္ဂါ (၅)ရပ်	၄	အပရိဇာနနသုတ္တန်	
အစ္စန္တနိရောဓသစ္စာ	၅၄	ကောက်နုတ်ချက်	၁
အညီအမျှ လျစ်လျူရှုလျက်	၆၉	အပ္ပနာသမာဓိတည်း	၁၂၃
အဋ္ဌကထာကို သင်ယူခြင်း	၅	အပ္ပဝတ္တိမေဝ ပါပုဏ္ဏာတိ	၁၂၁
အတိသုခမ	၁၂၁	အပတ်တကုတ် အားထုတ်ဖူးခြင်း	၆
အတိတေ ဟေတဝေါ ပဉ္စ၊	၁၅	အပြောင်းအလဲများနေပါက	၁၀၁
အတို	၈၄	အများဆိုင် သာမညလက္ခဏာ	၈၀
အတုံးအခဲကလေးများသာ	၆၂	အရိယမဂ်ဖိုလ်တို့၏	
အတ္တန္တပအစရှိကုန်သော		အားကြီးသော မှီရာ	
တိတ္ထိငယ်	၃၂	အကြောင်းတရား	၇
အတင်ရဇ္ဇီ	၇၂	အရောင်အလင်း (၄)မျိုး	၁၄၁
အတိတ်အကြောင်းတရားငါးပါး	၁၅	အရောင်အားဖြင့်	
အထူးသတိပြုရန်အချက်	၈၆	နှလုံးမသွင်းပါနှင့်	၇၉
အဓိကာရကောင်းမှုကုသိုလ်	၂၉	အရှည်	၈၄
အဓိစိတ္တသိက္ခာ	၈၉	အလွန်တိကျစွာ လိုက်နာရမည့်	
အဓိပညာသိက္ခာ	၈၉	စည်းမျဉ်းဥပဒေသ တစ်ခု	၉၇
အဓိသီလသိက္ခာ	၈၉	အသေကွဲဘုံ	၅
အနာဂတ်အကျိုးတရား ငါးပါး	၁၆	အသက်မရှူသောပုဂ္ဂိုလ် (၇)မျိုး	၉၃

အတွဲရာစဉ်	စာမျက်နှာ	အတွဲရာစဉ်	စာမျက်နှာ
[အ]		[ဇ]	
အာဒိကမ္ပိကပုဂ္ဂိုလ်သည်	၁၁၃	ဥဂ္ဂဟနိမိတ်နှင့်	
အာနာပါနကမ္မဋ္ဌာန်းပိုင်း	၇၇	ပဋိဘာဂနိမိတ်	၁၀၁
အာနာပါနကမ္မဋ္ဌာန်းမှ		ဥပက္ကိလေသာလောက	၁၆၅
ဝိပဿနာသို့	၁၆၉	ဥပစာရဘူမိ၌	၁၂၃
အာနာပါန ချီးမွမ်းခန်း	၇၇	ဥပစာရသမာဓိတည်း	၁၂၃
အာနာပါနနိမိတ်ပေါ်စ		ဥပစာရသမာဓိဟု	၇၃
အခြေအနေ	၉၄	[ဇ]	
အာနာပါန ပြည်တည်ခန်း	၇၇	[ဇ]	
အဘောဂ	၉၂	ဧဟိ-ဘိက္ခုရဟန်း	၁၄၃
အာလောကသုတ္တန်	၁၄၁	[က]	
အားပေးထောက်ပံ့တတ်သော		[က]	
ဥပတ္တမ္ဘကအကြောင်းတရား	၈	ကမ္မဋ္ဌာန်း နှစ်မျိုးသာ ရှိ၏	၇၄
[ဇ]		ကာမဂုဏ်တို့မှ ကင်းဆိတ်သည်၆၉	
ဣန္ဒြေ (၅)ပါး ညီမျှအောင် ကျင့်ပုံ		ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ	၂၀
၁၀၄		ကာယာနုပဿနာ	
[ဇ]		သတိပဋ္ဌာန်တည်း	၁၇၈
[ဇ]		ကာရဏူပစာရစကား	၁၆၀
ဤရှုကွက်ကို ရှုရမည့်		ကုဋ္ဌာဂါရသုတ္တန်	၁၃၂
အချိန်ကာလ	၂၂	ကေရာဋိကပက္ခ	၁၀၆
ဤသမာဓိသည် အနှစ်သာရ		ကျဆင်းနေသော စိတ်ဓာတ်ကို	
မဟုတ်ပါ။	၆၅	မြှင့်တင်ပေးခြင်း	၁၁၁
ဤသာသနာတော်၌ အရှုံးကြီး		[ဇ]	
ရှုံးလေပြီ	၁၆၈	[ဇ]	
		ခဏိကစိတ္တေကဂ္ဂတာ	၁၇၅

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
ခဏိကသမာဓိတည်း	၁၄၅	[ဆ]	
ခဏိကသမာဓိဟု ခေါ်ဆို၏	၁၇၅	ဆေးကြောင့်ဖြစ်သောရောဂါ	၁၀၆
ခတ္တိယမဟေသီ		ဆိုလိုရင်းသဘော	၃၆၊ ၅၇
မိဖုရားခေါင်ကြီး	၁၀၃	ဆန့်ကျင်ဘက်တရားတို့မှ စိတ်ကို	
ခဒိရပတ္တသုတ္တန်	၅၈	လွတ်မြောက်စေလျက်	၁၇၇
ခယနိရောဓသစ္စာ	၅၄		
ခေတ်ကို လွှဲချနေလျှင်	၁၀၄	[ဈ]	
ချမ်းသာစွာ နေထိုင်ရကြောင်း		ဈာန်အင်္ဂါ (၅)ပါး	၁၁၄
တရား	၇၇		
[ဇ]		[ဉ]	
ဂယနဏသိအောင်	၂	ဉာဏ်အရောင်အလင်းများ	
		အကြောင်း	၁၄၁
[ဈ]		ဉာဏ်ရောင်ဟူသည်မှာ	၁၅၃
စတုတ္ထစတုတ္ထ	၁၇၇	ဉာဏ်ရောင် (၄)မျိုး	၁၄၁၊ ၁၄၄
စတုတ္ထဈာန်၏ ထူးခြားသော		ညွှန်	၅၃
မှတ်ကျောက်	၁၂၀		
စတုတ္ထဈာန်သို့	၁၁၉	[တ]	
စရဏတရား (၁၅)ပါး	၃၄	တကယ့်ဝိပဿနာအစစ်	
စိတ္တနိယာမ လမ်းကြောင်း	၆၄	မဟုတ်ဟု မှတ်သားပါ	၈၂
စုတိစိတ်	၆၃	တတိယစတုတ္ထ	၁၇၂
စိတ်၏ လောက်လက်ပေါ်		တတိယဈာန်သို့	၁၁၇
သည်၏အဖြစ်	၁၁၇	တိတ္ထာယတနသုတ္တန်၌ကား	၁၄
စိတ်ကိုကြည်လင်စေတတ်သော	၆၉	တေဘူမကသင်္ခါရ တရား	၇၈
စိတ်လည်းပင်ပန်း လူလည်းနွမ်း၉၂			

အတွဲရာစဉ်	စာမျက်နှာ	အတွဲရာစဉ်	စာမျက်နှာ
[၈]		နောက်ထပ်တစ်ဖန် မည်သည့်	
ထူးထွေကွဲပြားခြင်း၏		အခါမျှမဖြစ်သော ချုပ်ခြင်း	၂၁
အကြောင်း	၁၂၄	နာမ်ကလာပ်တစ်ခု	၆၄
[၉]		နာမ်တရားတို့ကို သိသည်	
ဒါနကျင့်စဉ်	၄၂	မည်ပေသည်	၆၄
ဒုက္ခလည်း မရှိ သုခလည်း မရှိ	၆၉	နာမ်ဟူသည်	၆၃
ဒုက္ခသစ္စာ	၁၂	နှစ်ဘက်ရတရား	၃၉
ဒုတိယစတုက္က	၁၇၀	[၁၀]	
ဒုတိယဈာန်သို့	၁၁၅	ပစ္စလာယမာနသုတ္တန်	
[၁၀]		ကောက်နုတ်ချက်	၁၄၁
နိဒါနကထာ	၈	ပစ္စဝေက္ခဏာ = ဝိမံသာ	၉၂
နိဗ္ဗာန်ကို ဝင်ခွင့်လက်မှတ်		ပစ္စုပ္ပန်အကျိုးတရားငါးပါး	၁၆
မရရှိသေးသူ	၁၂၇	ပဋိလာဘဘူမိ၌	၁၂၃
နိမိတ္တသုတ္တန်		ပဋိသန္ဓေစိတ်	၆၃
ကောက်နုတ်ချက်	၁၅၁	ပဋိသမ္ဘိဒါဉာဏ်တော်လေးပါး	၉
နိမိတ်အမျိုးမျိုး	၉၈	ပထမဈာန်သို့	၁၁၁
နိမိတ်ကို မကစားပါနှင့်	၉၈	ပရိကံ၏ဝါရကို ကျော်လွန်သွား	
နိမိတ်နှင့် ပတ်သက်သည့် သညာ		ခြင်းကြောင့်	၁၄၈
များကို နည်းနိုင်သမျှနည်း	၁၀၁	ပရိညာပညာ သုံးမျိုး	၁
နိယျာနိကတရားကောင်း	၁၃၈	ပရိယာယကထာ	၁၆၂
နိယျာနိကပဋိပဒါ	၂	ပရိယောဒါတ	၁၂၂
နိရောဓသစ္စာ	၁၆	ပဿမ္ဘယံ ကာယသင်္ခါရံ	၉၀
နိရောဓသမာပတ်ဟူသည်	၁၃၀	ပါရမီ၏စွမ်းအင်နှင့်	
		သမာဓိစွမ်းအင်	၁၅၉

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
ပါရမီ လိုအပ်ပါသလား?	၂၇	ဘုရားစကားတော်ကို သင်ယူခြင်း	
ပီတိကို ထင်ထင်ရှားရှား		ရွတ်ဖတ် သရဇ္ဈာယ်ခြင်း	၅
သိနေသည်	၁၇၀	ဘုရားတရားတော်ကို	
ပုဂ္ဂိုလ် (၄)မျိုး	၂	ကျောခိုင်းနေသူများ	၁၀၇
ပျံ့လွင့်နေသော စိတ်ဓာတ်ကို			
နှိပ်ကွပ်ပေးခြင်း	၁၁၁		
		[မ]	
[ပ]		မဇ္ဈေဒီပကနည်းတည်း	၇၀
ဖလသမာပတ်ဟူသည်	၁၃၁	မနသိကာရ	၉၂
ဖလူပစာရစကားဟု မှတ်ပါ	၁၆၀	မနောဒွါရ	၁၆၃
ဖက်လိပ်နားတောင်း	၅၉	မနောဝိညာဏ်စိတ်ဖြင့်	
		တွေ့မြင်သကဲ့သို့	၁၅၉
[ဗ]		မဖြစ်ခြင်းသို့သာလျှင်	
ဗဟုသုတအင်္ဂါရပ်	၃၆	ရောက်ရှိသွား၏ဟု	၁၂၁
ဗောဇ္ဈင် (၇)ပါး ညီမျှအောင်		မယုံကြည်မှု အဿဒ္ဓိယတရား	၁၀၄
ကျင့်ပုံ	၁၁၀	မလွဲမရှောင်သာ	၁၃၆
		မသိဟု အဖြေထွက်ခဲ့လျှင်	၆၇
[ဘ]		မဟာဋီကာအဖွင့်	၁၆၀
ဘဝင်ကျနေတတ်ပုံ	၁၂၃	မိမိကိုယ်ကို မိမိ မေးကြည့်ပါ	၆၇
ဘဝင်စိတ်	၆၄	မိမိနှစ်ခြိုက်ရာကမ္မဋ္ဌာန်းကစ၍	၇၅
ဘဝင်မနောအကြည်ဓာတ်	၁၆၃	မီးခိုးရောင်ကဲ့သို့	၇၉
ဘာမျှမသိဟု ပြောနေခြင်း	၁၂၈	မုချနှင့် ဥပစာ	၁၆၁
ဘာဝနာလုပ်ငန်းခွင်နှင့်		မုဒ္ဒပ္ပသန္န	၁၀၆
ဘဝင်အကြောင်း	၁၂၃	မေးမြန်းဖွယ်ရာ အချက်တစ်ရပ်	၄၁
ဘာသုရရူပ	၁၅၈		

အတွဲရာစဉ်	စာမျက်နှာ	အတွဲရာစဉ်	စာမျက်နှာ
[ယ]		[ဝ]	
ယေဘုယျသတ်မှတ်ချက်သာ	၉၄	ဝဋ္ဋသစ္စာနှင့် ဝိဝဋ္ဋသစ္စာ	၁၁
ယောဂါဝစရပုဂ္ဂိုလ် လိုက်နာ		ဝဋ္ဋသစ္စာ နှစ်မျိုး	၁၃၄
ပြုကျင့်ရမည့် မဂ္ဂသစ္စာ	၂၆	ဝဿီဘော် (၅)တန်	၁၁၄
ယုံကြည်သင့် ယုံကြည်ထိုက်သော		ဝါဂွမ်းစိုင့်ကဲ့သို့	၇၉
သဒ္ဓေယျဝတ္ထု	၁၀၄	ဝိဇ္ဇာနှင့် စရဏ - နှစ်ဘက်ရ	၃၉
		ဝိဇ္ဇာနှင့် စရဏတရားတို့၏	
		စွမ်းအင်	၄၂
[ခ]		ဝိဇ္ဇာမျိုးစေ့နှင့် စရဏမျိုးစေ့	၃၁
ရေတွက်ခြင်း = ဂဏနာနည်း	၈၂	ဝိဇ္ဇာ (၃)ပါး, ဝိဇ္ဇာ (၈)ပါး	၃၃
ရုပ်ဟူသည်	၆၁	ဝိတက္ကဝိစာရာ ဝစီသင်္ခါရော	၁၁၆
ရှေးထုံးဟောင်း ဥပဒေသကြီး	၁၁၂	ဝိပဿနာဉာဏ်၏ အရှုခံအာရုံ	၁၁
ရှောင်ရန်	၇၉	ဝိပဿနာပိုင်း၌ ဆိုလိုသော	
		ခဏိကသမာဓိမှာ	၁၇၆
[ဓ]		ဝိပဿနာသည် နှစ်ဘက်ရ	၄၆
လက္ခဏာဟာရနေထွိနည်း	၁၅၃	ဝိဝဋ္ဋသစ္စာ နှစ်ပါး	၁၃၄
လိုအပ်သောအကူအညီ		ဝီထိစိတ်	၆၄
ကိရိယာ	၆၄	ဝေဒနာနုပဿနာနည်းဖြင့်	၁၇၂
လောကီဝိပဿနာဉာဏ်ဖြင့်		ဝေဒလည်ကြောင်ပတ်	၁၀၇
ထိုးထွင်းသိရမည့်		ဝင်စားမှု များပါစေ -	
သစ္စာလေးပါး	၁၂	ဆင်ခြင်မှု နည်းပါစေ	၁၁၃
လက်ခံသင့်			
လက်ခံထိုက်လှပေသည်	၆၈	[ဆ]	
လွတ်လွတ်သက်ဝင်		သင်္ခါရသမ္ပသနံ	၆
ဆုံးဖြတ်သည်	၁၀၈	သစ္စဝါရဒေသနာတော်	၉

အက္ခရာစဉ်	စာမျက်နှာ	အက္ခရာစဉ်	စာမျက်နှာ
သစ္စာလေးပါးနှင့် ပါရမီစွမ်းအင်	၁	သမုဒယသစ္စာ	၁၃
သညာတို့၏ ထူးထွေကွဲပြားမှု		သမုဒယသစ္စာကို ငါးမျိုးခွဲကာ	၁၃
ရရှိသည်၏ အဖြစ်ကြောင့်	၁၀၀	သမ္မာသမာဓိဟူသည်	
သတိပဋ္ဌာန်ကျင့်စဉ်ပိုင်း	၁၈	အဘယ်နည်း	၆၈
သတိပြုရန်	၇၈	သသန္တတိပတိတ	
သတိပြုသင့်သော		ဥတုသမုဋ္ဌာန	၁၅၆
အချက်တစ်ရပ်	၁၂၅	သာမညလက္ခဏာအားဖြင့်လည်း	
သတိ သတိ သတိ	၃၈	နှလုံးမသွင်းပါနှင့်	၈၁
သဒိဿပစာရအားဖြင့်		သိက္ခာတိ = ကျင့်၏ဟု ဟောကြား	
တင်စား၍	၇၃	တော်မူခြင်း၏ ဦးတည်ချက်	၈၉
သဗ္ဗကာယပဋိသံဝေဒီ	၈၆	သုဒ္ဓဝိပဿနာ	
သဗ္ဗတ္ထိက	၁၁၀	ယာနိကပုဂ္ဂိုလ်	၇၀၊ ၇၁
သဘာဝလက္ခဏာအားဖြင့်လည်း		သူတော်ကောင်းတရားကို	
နှလုံးမသွင်းပါနှင့်	၈၀	နာကြားခြင်း	၅
သမထယာနိကပုဂ္ဂိုလ်သည်	၇၁	သူတော်ကောင်းတရား (၇)ပါး	၃၅
သမထ ဝိပဿနာ		သေက္ခာဘုံ	၄
နှစ်ဘက်ရကမ္မဋ္ဌာန်း	၇၄	သေခသုတ္တန်ကောက်နုတ်ချက်	၃၉
သမထဝိပဿနံ ယုဂနဒ္ဒံ		သံသရာဝဋ်၌ လည်ပတ်နေသော	
ဘာဝေတိ	၁၀၈	ဝဋ္ဋသစ္စာ	၁၁
သမထသည် သာသနာတွင်းတရား		သံသရာဝဋ်မှ ကင်းရာ	
မဟုတ်ဟူသော စွဲချက်	၆၅	ချုပ်ရာဖြစ်သည့် ဝိဝဋ္ဋသစ္စာ	၁၁
သမန္နာဟာရ	၉၂	သံသရာဝဋ်မှထွက်မြောက်ကြောင်း	
သမာဓိကို ထူထောင်ပါ	၅၅	အကျင့်များ	၂
သမာဓိ		သောက်ရှူးကြယ်ကဲ့သို့	၇၉
ပျက်ပြယ်သွားတတ်သည်	၈၅		

